

ကြည်အေး၏ကဗျာမှုစိတ်ကူးနှင့်အရေးအဖွဲ့。

သန်းသန်းဆွဲ^{*}

ခာတမ်းအကျဉ်း

ဤစာတမ်းသည် စာရေးဆရာမ ကြည်အေး၏ ကဗျာစိတ်ကူးနှင့် အရေးအဖွဲ့ကို လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ ထိုစာတမ်းတွင် ရသစာပေ၏ သဘော ကဗျာသဘော၊ ကဗျာ၏ အကျိုးတရားများကို လေ့လာတင်ပြထားပါသည်။ တင်ပြရာတွင်လည်း အခန်း (၃)ခန်း ခွဲကာ တင်ပြထားသည်။ အခန်း(၁) ကြည်အေး၏အတွဲပွဲတို့၊ အခန်း(၂)ကဗျာသဘော၊ အခန်း(၃) ကြည်အေး၏ ကဗျာစိတ်ကူးနှင့် အရေးအဖွဲ့တို့ ဖြစ်ပါသည်။ ကဗျာစိတ်ကူးတွင် ကြည်အေး၏ ကဗျာများထဲမှ “နှုတ်ဆက်သွားသူ”၊ “အချည်းနှီးဝိတောက်”၊ “စပယ်မနာလိုတော့သည်” ကဗျာ(၃)ပုဒ်ကို ရွှေးချယ်၍ လေ့လာတင်ပြထားပါသည်။

နိဂုံး

စာရေးဆရာမ ကြည်အေးသည် ဝတ္ထုရှုည်၊ ဝတ္ထုတို့ဆောင်းပါးကဗျာနှင့် ဘာသာပြန်များကို ရေးဖွဲ့ခဲ့သူဖြစ်သည်။ မြန်မာစာပေလောကတွင် ကြည်အေး၏ ဝတ္ထုနှင့် ကဗျာများသည် အထူးထင်ရှားကျော်ကြားသည်။ ထိုသို့ထင်ရှားရခြင်းသည် ကြည်အေး၏ လောကအမြင် ဆန်းကြယ်မှု၊ ထက်မြက်မှုနှင့် ထိုလောကအမြင်ကို ပြန်လည် တင်ပြရာတွင် တင်ပြပုံ စိတ်ကူးစိတ်သန်း ထူးခြားဆန်းကြယ်မှုတို့ကြောင့် ဖြစ်ပါသည်။ ကြည်အေး၏ ကဗျာများကို ဖတ်ရှတိုင်းမည်သည့်ကဗျာမဆို ခံစားမှုအမြင် ထူးခြားနေတတ်ပါသည်။ မြင်နေကြတွေ့နေကြ အကြောင်းအရာ ဖြစ်သော်လည်း ကြည်အေးမြင်ပြပုံ၊ တွေးပြပုံတို့သည် အခြားသူများနှင့်မတူဘဲ ထူးခြားနေတတ်ပါသည်။ သိမ်းမွေးနှုန်းညွှန်တတ်သည်။ ထို့ပြင် စကားသုံးနှုန်းပုံကို ကြည့်လျင်လည်း စကားလုံးများကို ရွှေးချယ်သုံးနှုန်းပုံ ဖွဲ့စည်း ဆက်စပ်ယူပုံတို့မှာ တစ်မူထူးခြားနေပြန်ပါသည်။ စာဖတ်သူတို့သည် ကြည်အေး၏စာကို ဖတ်ရှတိုင်း စိတ်ကူးအသစ်၊ စကားအသုံးအနှုန်း အသစ်များကိုခံစားရမြှုဖြစ်သည်။ ထိုထက် ပို၍ ထူးခြားချက်မှာ ကဗျာဖတ်သူအနေနှင့် ကြည့်လျင်စာဆို၏ အတွေးစိတ်ကူးတစ်မျိုး ဆန်းနေသည့်အတွက် ဖြစ်နိုင်မှု

* ဒေါ်၊ ကထိက၊ မြန်မာစာဌာန၊ ဟသာတတ္ထာ

ရှိ၊ မရှိကို တွေးတောက်ရသည်။ မိမိတွေးနေကြ အတွေးနှင့် မတူသည့်အတွက်လည်း ညီနိုင်းကြည့်ရသည်။ ထိုသို့မတူသည့်တိုင် စာဆို၏ အနုပညာ ဖန်တီးမှုကြောင့် နောက်ဆုံးတွင် နှစ်သက်ကြရသည်သာ ဖြစ်သည်။

ထိုသို့ကြည့်အေး၏ ကဗျာများမှ ရသခံစားမှုပေးစွမ်းပုံ၊ အတွေးအမြင် နက်နဲ့ သိမ်မွေ့ပုံတို့၊ အသုံးအနှစ်းဆန်းသစ်နေ့ပုံတို့ကို စာဖတ်သုတို့၊ တွေးသိမြင်မိစေရန် ကျွန်မသည် “ကြည့်အေး၏ ကဗျာစိတ်ကူးနှင့် အရေးအဖွဲ့” စာတမ်းကို ရေးသားရခြင်းဖြစ်ပါသည်။

ထိုစာတမ်းကို ရေးသားရာတွင် ဆရာတိုးရွှေအောင်၏ “ရသစာပေ၏ ရသ”၊ ဒဂုံနတ်ဘဏ်၏ “အလှဖော်”၊ တက္ကသိုလ်ဘုန်းနှင့်၏ “ခပ်သိမ်းကလျှော့ရွှေယ်သာ တည်း”၊ “လီရနာ ဂို့ဇရာဝတီ” (ကဗျာနိယာမနှင့်သခိုရဲ့)၊ ပေါ်၏ “ကဗျာလက္ဌာ၊ ပေါ်ဆောင်းပါးပေါင်းချုပ်”၊ ဆရာကြီးမောင်ခင်မင် (စန့်ဖြူ။၏) “ဘာသာနှင့်စာပေ၊ စာပေနှင့်ဘာသာ” စာအုပ်များကို လေ့လာဖတ်ရှုခဲ့ပါသည်။

ထိုပြင်ဗြိုစာတမ်းတွင် ကြည့်အေး၏ ကဗျာများနှင့် သက်ဆိုင်သော ကဗျာ့သဘောတရား၊ ရသသဘောတရားနှင့် ကဗျာဖန်တီးပုံအတတ်ပညာများကို ထုတ်နှစ်လေ့လာ တင်ပြထားပါသည်။

ကြည့်အေး၏ ကဗျာများကို လေ့လာသည့်အပိုင်းတွင်မူ “နှုတ်ဆက်သွားသူ”၊ “အချည်းနှီးပိတောက်”၊ “ပပယ်မနာလိုက်တော့သည်” ကဗျာ (၃)ပုံကို ရွှေးချယ်၍ စိတ်ကူးနှင့် အရေးအဖွဲ့၊ အပိုင်းမှ တင်ပြထားပါသည်။

၁။ ကြည့်အေး၏အူးဖွံ့ဖြိုးအကျဉ်း

ကြည့်အေး၏ အမည်ရင်းမှာ ဒေါ်ကြည့်ကြည့်(ခေါ်) ဒေါ်သောင်းကြည့် ဖြစ်ပါသည်။ ကြည့်အေးကို ဦးဟန်နှင့် ဒေါ်ငွေယုန်တို့မှ ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်တွင် ရန်ကုန်၊ လှည်းတန်းလမ်း၌ မွေးဖွားခဲ့သည်။

တတိယတန်းရောက်သောအခါ ဒုတိယကဗ္ဗာစစ်ကြီး ဖြစ်၍ စစ်ဘေးမှုကင်းလွှတ်ရာ တောရှာများတွင် ခိုလှုံးရသည်။ စစ်ပြီးသည့်အခါတွင် နေအိမ်ပုံးအက်သုံးမီးလောင်၍ အိမ်ပြန်ဆောက်စဉ် ရွှေတိဂုံဘုရားခြေရင်း၊ ဗဟန်းတွင် ခိုလှုံးရသည်။ စစ်ပြီးနေစဉ် ဂရမ္မာဆရာကြီး မစွေတာမေတ္တာထံ အက်လိပ်စာ သင်ကြားခဲ့သည်။ ကွမ်းခြီးကုန်းတွင် နေစဉ် စာပေဟန်အဖွဲ့က ဖွင့်လှစ်သည့် သုံးလသင်တန်းတွင်

ဦးဝန်(မင်းသုဝဏ္ဏ)ထံမှ မြန်မာစာ၊ ဦးအန်းဖေ(ဆရာတက်တိုး)ထံမှ သမိုင်း၊ သိပ္ပါ၊ သချာ စသည်များကိုသင်ယူခဲ့သည်။

စစ်ကြီးပြီးသော်ရန်ကုန်အိမ် ဗုံးဒဏ်သင့်၌နေစရာမရှိသဖြင့် ကွမ်းခြားကုန်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ ရန်ကုန်ရောက်၍ ကျောင်းနှစ်နှစ်များနေပြီး ၁၉၄၇ ခုနှစ် တွင် ဆယ်တော်းဖြေဆိုသည့်အခါ အင်္ဂလိပ်စာဂုဏ်ထူး ထွက်သော်လည်း ကြည်အေး ရေးသည့် မြန်မာစာကို စာစစ်သူများမကြိုက်သဖြင့် အောင်ရုံးသာ အောင်ခဲ့သည်။ သို့သော် မြန်မာတစ်နှစ်ငံလုံး အတော်ဆုံးနှင့် အောင်မှတ်အကောင်းဆုံး ဆယ်ဦးတွင်မူ၊ ကြည်အေး ပါဝင်ခဲ့သည်။ ၁၉၄၇ခုနှစ်၊ တရာ့မဂ္ဂဇင်း၊ အတွေ့(၁)၊ အခန်း(၄)တွင်‘ထိုည့် ဝါယဉ်’ဖြင့် စာပေ နယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ဆေးကျောင်းမှထွက်ပြီး ရန်ကုန်တက္ကသိုလ်သို့ ရောက်ကာ ဝိဇ္ဇာ စာမေးပွဲကို အောင်မြင်ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်တွင် ဘဏ်မန်နေဂျာ ဦးတင်မြင့်နှင့် လက်ထပ်ခဲ့သည်။ ၁၉၆၁ခုနှစ်တွင် ပြီတိန်နိုင်ငံ ဘီဘီစီအသံလွှင့်ဌာနှုံး တစ်နှစ်အလုပ် လုပ်ခဲ့သည်။ ၁၉၆၂-၆၃ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာ ဌာနှုံး နည်းပြုအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၅ခုနှစ်တွင် ဆေးပညာကို ပြန်လည် သင်ယူခဲ့သည်။ ၁၉၆၇ခုနှစ်တွင် ဆရာဝန်ဖြစ်ခဲ့သည်။

ထိုပြင်ကြည်အေးသည် ပြင်သစ်၊ ဂျာမန်စာများ သင်ကြားခဲ့ပြီး ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ခင်ပွဲနှုံး ကွယ်လွန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ မိသားစုနှင့်ကလေး စိတ်ကျွန်းမာရေးဘွဲ့၊ တက်ရောက် အောင်မြင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အနားယူပြီး အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယုံးပြည်နယ်တွင် နေထိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ကားမတော်တဆိတ်ကိုမြို့ပြုပြီး ဆေးရုံအတန်ကြာတက်ခဲ့သည်။ လက်နှစ်ဖက်နှင့်ဘယ်ဘက် ခြေထောက် ကျိုးသွားခဲ့သည်။ သို့သော်စာရေးသူ၏ စိတ်ဓါတ်ကြံ့ခိုင်မှုကြောင့် ပြန်လည် ကောင်းမွန်ခဲ့သည်။

ကြည်အေးရေးသားခဲ့သော ကဗျာ (ပေါင်းချပ်)ကို အားမှုန်သစ်စာပေက လက်ရွေးစင် ထုတ်ဝေမှုအစီအစဉ် (၃)ဖြင့် ထုတ်ဝေခဲ့ပါသည်။ အမှာစာကို ဒဂုံးတာရာနှင့် ထင်လင်းတို့က ရေးသားထားပါသည်။ ကဗျာပုဒ်ရေပေါင်း (၁၀၀)ပုဒ်ပါဝင်ပါသည်။ ၁၉၄၇ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ တာရာမဂ္ဂဇင်း၊ ပဒေသာမဂ္ဂဇင်း၊ ရူမဝမဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်း၊ ပေါ်းလွှာနှင့် မြေဝတီမဂ္ဂဇင်းတွင် ရေးသားခဲ့သော ကဗျာများကို တစ်စုတစ်စည်းတည်း ပုံနိုပ်ထုတ်ဝေ ထားခြင်းဖြစ်ပါသည်။

စာဆိုရေးသားခဲ့ပြီးသောကဗျာများအဖြစ် ၁၉၄၇ ခုနှစ်တွင် (၁)ပုဒ်၊ ၁၉၄၉ ခုနှစ် တွင် (၈)ပုဒ်၊ ၁၉၅၀ခုနှစ်တွင် ကဗျာ(၁)ပုဒ်၊ ၁၉၅၂ ခုနှစ် ရေးသားခဲ့သော ကဗျာ (၃)ပုဒ်၊ ၁၉၅၂ ခုနှစ် ရေးသားခဲ့သည့် ကဗျာ (၆)ပုဒ်၊ ၁၉၅၅ ခုနှစ်တွင် (၃)ပုဒ်၊ ၁၉၅၇ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁)ပုဒ်၊ ၁၉၆၂ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၂)ပုဒ်၊ ၁၉၇၀ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၄)ပုဒ်၊ ၁၉၇၂ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၅)ပုဒ်၊ ၁၉၇၂ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၇၃ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၆)ပုဒ်၊ ၁၉၇၄ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၇၈ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၃)ပုဒ်၊ ၁၉၈၈ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၉၀ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၉၂ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၉၄ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၉၆ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၉၈ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၉၉ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၀၀ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၀၁ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၀၂ ခုနှစ်တွင် ရေးသားခဲ့သော ကဗျာ(၁၂)ပုဒ်၊ ၁၉၀၃ ခုနှစ်တွင် ရေးသားခဲ့သည်။ ထုတ်ဝေသည့်ခုနှစ်မပါ မဂ္ဂဇင်းများအမည်သာပါသော ကဗျာ (၁၃)ပုဒ်နှင့်၊ ခုနှစ်သာမက မဂ္ဂဇင်းအမည်ပါ ဖော်ပြထားခြင်းမရှိသော ကဗျာ(၁၃)ပုဒ် ကို တွေ့ရပါသည်။ ယင်းတို့မှာ ညအစိမ်း(စာ-၁၇၃)၊ မသိစိတ်နှင့် အိမ်မက်ခြင်း (စာ-၁၇၄)၊ အိပ်မက်မောသူ(စာ-၁၇၈)၊ တမ်းတစိတ်(စာ-၁၇၉)၊ မေ့မည်ထင်သည် (စာ-၁၈၃)၊ နှုတ်ဆက်သူ(စာ-၁၈၅)၊ ရာသီပြောင်း(စာ-၁၈၇)၊ ယုံမှားသူသံသရာ (စာ-၁၉၉)၊ တရေးနှီးသူ(စာ-၁၉၁)၊ ငိုတော့မေရယ်(စာ-၁၉၃)၊ အချည်းနှီးပိတောက် (စာ-၁၉၄)၊ ပပယ်မနာလို တော့သည်(စာ-၁၉၆) တို့ဖြစ်ပါသည်။

ထိုပြင် ကြည်အေးသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက် အသက် (၈) နှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကွယ်လွန်ခဲ့ပါသည်။

၂။ ကဗျာသောာ

ကဗျာအပါအဝင် အနုပညာပစ္စည်းတစ်ရပ်ကို ဖန်တီးရာ၌စာရေးသူနှင့်စာဖတ်သူ ဟူ၍ (၂)ပိုင်းရှိပါသည်။ စာရေးသူအပိုင်းမှာ ဖန်တီးသူအပိုင်းဖြစ်သည်။ စာဖတ်သူအပိုင်းသည် ခံစားသူအပိုင်းဖြစ်သည်။ ကဗျာစာဆိုသည် လောကဝန်းကျင်၌ ကျင်လည်ရင်းသာဘဝ အလှတရားကိုခံစားရှုကြည့်ရင်း ခံစားမှုဖြစ်လာသည်။ ထိုခံစားမှုမှ တစ်ဆင့် လောကအမြင်များ ရရှိလာတတ်သည်။ ထိုမှတစ်ဆင့်စာဖတ်သူတို့ကို သူလိုခံစားစေလိုသော စေတနာလောကအမြင် ထက်မြက်လာစေလိုသော စေတနာများ ကိန်းအောင်းလာတတ်သည်။ ထို စေတနာက နှီးဆော်လိုက်သောအခါတွင် အာရုံစုံးစိုက်ခံစားမှု အလေ့အကျင့်ရှိရန်နှင့် ထိုခံစားမှုနှင့် လောကအမြင်ကို ပြန်လည် ရေးဖွံ့တင်ပြရန်

အနုပညာစွမ်းအားလည်း ရှိရပါသည်။ သို့မှသာ ကဗျာဖတ်သူတို့တွင် စာရေးသူ ခံစားရသည့် ခံစားမှုများကို တစ်ဆင့် ပြန်လည်ခံစားရမည်။ စာရေးသူပေးလိုသော အတွေးအမြင်များကို တစ်ဆင့် ပြန်လည်ရရှိ ကြရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စာဖတ်သူ၏ တစ်ဆင့်ပြန်လည် ခံစားနိုင်ခြင်းကိုပင် ရသ မြောက်သည်ဟုဆိုပါသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ တဗ္ဗာသို့လိုဘုန်းနိုင်၏ ‘ခပ်သိမ်း ကလျာရှုဖွယ်သာ တည်’ စာအုပ်တွင်

“စာပေနှင့်အနုပညာနယ်ပယ်တွင် အလှဟူသောစကားကို သုံးလာ ကြသည်မှာ မကြာသေးပါ။ ရေးကတော့ကောင်းသည်။ ရသပေါ်သည်။ ဂုဏ်မြောက်သည်။ ဤသို့သာသုံးကြသည်။ အနောက်တိုင်း စာပေများကို ဖတ်လာကြသောအခါ အလှဟူသောစကားနှင့် ကျွန်းတော်တို့ ရင်းနှီးလာကြသည်”^၁

ဟုဆိုမိန်၊ ခဲ့ပါသည်။

ရသစာပေတစ်ရပ်ကို ဖတ်ရှုခြင်းဖြင့် ရသမြောက်သဘောကိုပင် ဒဂုံးတာရာက “အနုပညာ ဘာသာရပ်ကို ရသဖော (သို့မဟုတ်) ခံစားမှဖော (သို့မဟုတ်) အလှဖော စသည်ဖြင့် ခေါ်ကြသည်။ ယင်းစကားလုံးတို့၏ ပင်ရင်းအဓိပါယ် အားလုံးမှာ မကဲ့မပြားတစ်ခုတည်းသာ ဖြစ်သည်”^၂

ဟုဆိုခဲ့ပါသည်။ ထိုကြောင့် စာပေတွင်သုံးသော အလှနှင့်ရသဟူသော သဘောမှာ အတူတူဖြစ်သည်မှာ ထင်ရှားပါသည်။

ရသစာပေဖြစ်သည့် ကဗျာတစ်ပုဒ်ကို ဖန်တီးရာတွင် စာရေးသူသည် ပတ်ဝန်းကျင် အတွေးအကြံ။ အကြားအမြင်ပေါ်တွင် အမြင်ခံစားမှ အာရုံစုံစိုက်မှုရှိသင့်သည်။ ထိုခံစားမှုကို ပြန်လည်တင်ပြရန် စိတ်ကူးရပ်ပုံကို စကားလုံးများဖြင့် ရေးဖွဲ့တင်ပြရပါသည်။ ထိုသို့ စိတ်ကူးနှင့်စကားလုံးတို့ ဆက်စပ်မှုရှိမှသာ ရသမြောက်ကဗျာတစ်ပုဒ်အသွင် ဆောင်နိုင်မည်ဖြစ်သည်။ ထိုသဘောကို တဗ္ဗာသို့လိုဘုန်းနိုင်က

“စကားလုံးများ အလုပ်လုပ်ပုံကို လေ့လာ၍ နားလည်သူသည် စကားလုံးများကို လိုရာရောက်အောင် သုံးနှုန်းတတ်သည်။ မသုံးတတ်လျှင် ဒေါသရေး အပြစ်များဖြစ်လာပေမည်။ သုံးတတ်လျှင်မှ

^၁ ဘုန်းနိုင်(တဗ္ဗာသို့လို-)၁၉၉၄၊၂၄-၂၅။

^၂ တာရာ၊ (ဒဂုံး-) ၂၀၀၄၊၁၂၁။

ဂုဏ်ဟုခေါ်သော အောင်မြင်မှုရရှိမည်။ အောင်မြင်မှု ဆိုသည်မှာ လည်း နားထောင်သူစိတ်၊ စာဖတ်သူစိတ်၌ မိမိဖြစ်ပေါ်စေလိုသော ရသဟုခေါ်သည့် အထင်၊ အမြင်၊ ခံစားမှု တို့ကို ဖြစ်ပေါ်စေခြင်း ဖြစ်၏”^၁

ဟုဖွင့်ဆိုထားပါသည်။

ထို့ပြင် အနုပညာပစ္စည်းတစ်ခု ဖြစ်သည့် ကဗျာလက်ာနှင့် ပတ်သက်ပြီး ထောက်

“ကဗျာလက်ာသည် စကားပြကဲသို့ နေ့စဉ်နေ့တိုင်းအရာရာတွင် အသုံးချ မရသည်မှာမှန်သော်လည်း လူတို့အတွက်မှု အဖိုးထိုက် တန်သည့် ရုတာနာတစ်ပါး ဖြစ်ကြောင်းကား ထင်ရှားစွာတွေ့မြင်နိုင်ပေသည်။ ကမ္ဘာပေါ်ရှိ တိုင်းကြီးပြည်ကြီးတို့ကို ကြည့်လျှင် ကဗျာလက်ာနှင့်ကင်းသည့် တိုင်းပြည် မရရှိပေ။ မိမိအမျိုးဘာသာ ဆိုင်ရာ ကဗျာလက်ာများကို အမြတ်တန်း သိမ်းဆည်း သိမ့်းထားကြလျှက် အဖိုးတန်ကဗျာ လက်ာကြီးများ တိုးပွားသည်ထက် တိုးပွားအောင် ပညာရှိအသီးသီးတို့သည် မဆုတ်မနစ်သောလုံးလ ဖြင့် လေ့လာရေးသားလျက် ရှိကြပေသည်။”^၂

ဟူ၍ ကဗျာတန်ဖိုးကို သိအောင်တင်ပြထားပါသည်။

မောင်ခင်မင် (ဓနဖြူ။)၏ ဘာသာနှင့်စာပေ၊ စာပေနှင့်ဘာသာ စာအုပ်တွင်မှ ကဗျာ သဘောနှင့် ပတ်သက်၍

“ကဗျာဟူသည် ဂရုတုစိုက်ရွေးချယ်ထားသော စကားလုံးများကို အကောင်းဆုံး အစီအစဉ်ဖြင့် ဖွဲ့စည်းထားသော အရေးအဖွဲ့နှင့် အညီ ကဗျာဖတ်ခြင်းဖြင့် ဘာသာစကားအသုံးပြုမှု နားလည်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက် လာစေသည်။”^၃

^၁ ဘန်းနိုင်(တဲ့လ္လာဆိုလ်)၊ ၁၉၉၄၊ ၂၄-၂၅။

^၂ ထောက်၊ ၂၀၀၀၊ ၃၃။

^၃ ခင်မင်၊ မောင်၊ (ဓနဖြူ။)၊ ၂၀၁၃၊ ၈၉။

ဟုဆိုထားပါသည်။ ထိုအဆိုအမိန့်အရ ကြည့်လျင် ကဗျာဖွဲ့ရာတွင် စကားလုံးများကို ဖွဲ့စည်း စီစဉ်မှုပါသည် ဘာသာစကားအသုံးပြုမှုတွင် အရေးပါကြောင်း နားလည်လာရ သည်။ ထို့ပြင် ကဗျာဖတ်ခြင်းနှင့်ပတ်သက်ပြီး

“ကဗျာသည် စာဖတ်သူ၏တွေးခေါ်မှုကို နှီးကြားအောင် နှီးဆွဲပေးသည်။ အလှအပ ရှုမြင်ခံစားမှု ပိုမို ထက်မြက်ကာ အရသာ ခံစားတတ်အောင် ပြုလုပ်ပေးသည်။ ထို့ပြင်ပို၍လည်း စူးစူး စိုက်စိုက်၊ နက်နက်ရှိုင်းရှိုင်း ခံစားတတ် အောင်ပြုလုပ်ပေးသည်။”^၁
“ထိုတိကူးဥာဏ်ကိုလည်း တိုးပွားအောင် ပြုလုပ်ပေးသည်”^၁

ဟုဆိုထားပါသည်။

ထိုအဆိုအမိန့်များအရ ကဗျာသည် ရေးသူနှင့်ဖတ်သူတို့အားလောကဝန်းကျင် အလှကိုပို၍ ခံစားတတ်အောင်နှင့် စိုက်ကူးဥာဏ် တိုးပွားရှင့်ကျက်လာအောင် တင်ပြနိုင်စွမ်း ရှိရမည်ဟု နားလည်ရသည်။ ထို့ပြင်ကဗျာတစ်ပုဒ်ကို ဆန်းစစ်ရာတွင်လည်း ကဗျာဆရာသည် ရသခံစားမှုဖြစ်ပေါ်အောင် ဖန်တီးရေးဖွဲ့နိုင်စွမ်း ရှိ၊ မရှိကို လည်း ကောင်း၊ စာဖတ်သူမှာလည်း အတွေးအမြင် ထက်သန်လာအောင် စွမ်းဆောင်နိုင်မှရှိ၊ မရှိ လေ့လာရန် လိုပါသည်။

ထို့ပြင်ဦးရွှေအောင်ကမူ ကဗျာသဘောနှင့် ပတ်သက်၍

“လောကသည် မိမိ၏ လျှို့ဝှက်ချက်ကို ထာဝစဉ် ပြောပြပါ၏။ ထိုသို့ ပြောပြသော်လည်း လောကမှုပြောပြသော လျှို့ဝှက်ချက်ကို လူတိုင်းမကြား နားမလည်။ ကဗျာစာဆိုမှုသာကြားနိုင်၏။ ကဗျာ စာဆိုမှုသာ နားလည်နိုင်၏။ ကဗျာစာဆိုသည် လောကကပြောပြသည့် လျှို့ဝှက်ချက်ကို ကြားသောအခါ နားလည်သောအခါ လောကအလှကို တွေ့လေသည်။ ထို့ကြောင့် ကဗျာစာဆိုသည် ငိုစရာ၌ အလှကိုတွေ့ပြီး၍ ငိုစရာကို လှအောင် ဖွဲ့သည်။ နာကြည်းစရာ၌ အလှကိုတွေ့၍ နာကြည်းစရာကို လှအောင် ဖွဲ့သည်။ အရာရာတိုင်း၌ အလှကိုတွေ့၍ အရာရာတိုင်းကို လှအောင် ဖွဲ့သည်။ ထို့ကြောင့် လောကသည် တကယ်ရှိသည့် အရှိ

^၁ ခင်မင်၊ မောင်၊ (ခန့်ဖြူ)၊ ၂၀၁၃၊ ၈၉။

တရား၊ တကယ် သီသည် အသိတရား၊ တကယ်လူသော
အလှတရား ဖြစ်သည်။”

ဟုဆိုကြခင်းဖြစ်သည်ဟုဆိုခဲ့ပါသည်။

ထို့ပြင် ကဗျာဖတ်နည်းတည်ဆောက်မှုသဘာကို တဲ့အိုလိုက်သုန္ဓံနှင့်က
“ကဗျာသည် သဘာဝဓမ္မကို ပကတိဖြစ်ရှိနေသည်ကို မပြော။
မြင်ထင်လာမှ ကိုပြောသည်။ မာယာစနစ်နှင့် ပြောသည်။ ရုပ်
လောက၏ ပကတိသစ္စာထက် ကဗျာသစ္စာကို ပြောသည်။
အသိဉာဏ်အမှန်တရားထက် ခံစားမှ အမှန်တရားကို အလေးပေး
သည်။ ကဗျာ၏သဘာဝကြောင့် ကဗျာဆရာများသည် ဘသာဝ
ဓမ္မချိုးဖောက်မှ ချောက်ကမ်းပါးကို ကျော်နှင့်လုလု စွန့်စားခြင်း
များ ပြုကြသည်။”

ဟုတင်ပြထားသည်။

ကြည်အေး၏ ကဗျာများကိုကြည့်လျင် ကဗျာဆန်ဖြီး ကဗျာပီသသည်ကို
တွေ့ရသည်။ ကြည်အေး၏ ကဗျာတို့သည် နေ့စဉ်နှင့်အမျှ လူသားတို့ တွေ့နေကြမြင်
နေကြ ဖြစ်ရပ်များနှင့် ခံစားမှုများကို တစ်မျိုးတစ်ဖုံး အသွင်ပြောင်း၊ အဆင်အပြင်
ပြောင်းကာ ဖွဲ့ဆိုထားသည့်အပြင် ခံစားမှုပါသည့် စာဖတ်သူတွင် တမေ့မေ့တွေးရ
သည့် ကဗျာဖြစ်အောင် ရေးဖွဲ့နိုင်သည်ကို တွေ့ရသည်။

ထို့ပြင်ကြည်အေး၏ ကဗျာများတွင် စိတ်ကူးဆန်းကြယ်မှု၊ အတွေးနက်နဲ့မှု
အပြင် စာဖတ်သူအားလည်း သူ၏အတွေးနောက်သို့လိုက်ပါရန် အရေးအဖွဲ့၊ နိမိတ်ပုံ၊
စကားအသုံးအနှစ်းတို့ဖြင့် ဖမ်းစားဆွဲဆောင်ထားပုံမှာ နှစ်သက်ဖွယ်ဖြစ်ပါသည်။

၃။ ကြည်အေး၏ကဗျာများနှင့် အခေါ်အဖွဲ့

ကြည်အေးသည် ကဗျာဖွဲ့ရာ၌ လောကရှိယောကျား၊ မိန်းမတို့၏ချစ်ခြင်းကို
ဖွဲ့လေ့ရှိ သည်။ ထိုသို့အချစ်ကိုဖွဲ့ပြသော်လည်း ‘အချစ်’ဟူသော စကားလုံးကို
ထင်ရှားစေသည့် အလက်ာဂုဏ်မြောက်သည့် စကားအသုံးအနှစ်းများ၊ အချစ်ကို

^၁ ရွှေအောင်၊ ဦး၊ ၁၉၈၀၊ ၁၁။

^၂ ဘုန်းနိုင်၊ (တဲ့အိုလိုက်သုန္ဓံ)၊ ၂၀၁၂၊ ၁၁၄။

ပေါ်လွင်စေသည် စကား အသုံးအနှစ်းများကို သုံးလေ့မရှိပေ။ အချစ်အကြောင်းကို ပြောနေသော်လည်း ကဗျာအတွင်းထဲတွင် ကွယ်ရှက်မှုများရှိ နေတတ်သည်။ ထိုချစ် မေတ္တာဘွဲ့၊ ကဗျာအဖွဲ့ များသည် ကဗျာဖွဲ့သူ၏ အနုပညာမာယာကြားတွင် တစ်ဝက် ပေါ် တစ်ဝက်မြှုပ် ဖြစ်နေသည်ဟုလည်း ထင်မြင်မိပါသည်။ ထိုသို့မြှုပ်၍ မထင် အောင် ဖွဲ့ခြင်းဖြင့်လည်း စာဖတ်သူမှာ ပို၍ စိတ်ဝင်စားလာရသည်။ သူ၏ ကဗျာ နောက်ကိုလိုက်ရင်း စာဖတ်သူမှာ အဖြေရှာကြရသည်။ ထိုနည်းဖြင့် စာဖတ်သူတို့ သည် သူ၏ကဗျာများပေါ်တွင် အာရုံခံစားမှုထက်သန်ပြီး နောက်ဆုံးတွင်မူ နှစ်သက် သွားကြပါသည်။

၃၁၁။ နှုတ်ဆက်သွားသူ

“နှုတ်ဆက်သွားသူ” ကဗျာတွင် ချစ်သူမိန်းမပျို့လေးက နှုတ်ဆက်၍ ထွက်ခွာ သွားသည်ကိုပင် မတားမိခဲ့သည့် ချစ်သူယောက်ဌားလေးတစ်ယောက်၏ ရှုထောင့်မှ တင်ပြထားသည်။ စာဆိုသည် သူ၏ကဗျာတွင် ေတ်ကြောင်းပြောလေး ပါတတ် သည်။ ‘နှုတ်ဆက်သွားသူ’ ကဗျာတွင် ေတ်ကြောင်းပြောသူမှာ ချစ်သူမောင်ပင် ဖြစ်သည်။ ချစ်သူမောင်သည် မိမိ ချစ်သူနှင့်တွေ့လျဉ် ဖြစ်လေ့ရှိသော ေတ်ကြောင်း များ၊ စရိတ်အကြောင်းများကို ပြန်ပြောသည်။ ချစ်သူ၏ အမှုအရာလေးများကို ပြန်လည်ခံစား တင်ပြထားသည်။ ဤကဗျာတွင် ချစ်သူမောင်သည်ချစ်သူနှင့် ဝေးသွား သည့်အခါမှ မိမိ၏အချစ်ကို ထင်ရှားအောင် မပြမိသည့်အတွက် နောင်တရဟန်၊ တမ်းတကြွကွဲမိ ဟန် ရေးဖွဲ့ထားသည်။ ထိုအကြောင်းများကို

“သွားစို့ကွယ်” လို့ ငယ်ချစ်အလှု၊ ပြီးရှက်မြှုနဲ့၊ နှုတ်ချုပမ်းလျှု၊ သက်ပြင်းချုနဲ့၊ စတင်ခေါ်မှု၊ သတိပိရတ်၊ နှမနှင့်ဝေး ပြန် ပြောင်းတွေးမိ၊ နှထွေးပွင့်ငံး၊ နှုတ်ခမ်းစုံကို၊ ကြံ့လျက်မနမ်း၊ မွေးမိသည်။^၁

ဟုရေးဖွဲ့ထားပါသည်။ ထိုကဗျာတွင် ေတ်ကြောင်းပြောသူသည် ချစ်သူ၏အပြီး ချစ်သူ၏အပြော၊ ချစ်သူ၏သက်ပြင်းချုသံများကိုပါ ပါအောင်ထည့်သွင်း ရေးဖွဲ့ထား သည်။ ချစ်သူ၏ ပြောဟန်ကို ‘သွားစို့ကွယ်’ ဟူသည် စကားလုံးဖြင့် အနက်ကို ပြည့်ပြည့်စုံစုံ မဖော်ပြား ပဟောနိုဆန်ဆန် တင်ပြထားသည်။

ထို့ပြင်ချစ်သူကို ‘ငယ်ချစ်အလှု’ ဟုသုံးထားသည်မှာ ငယ်ချစ်မို့ချစ်ရခြင်း၊ ချစ်သူ၏လှပခြင်းတို့ကို ကျစ်ကျစ်လျစ်လျစ် တင်ပြထားသည်။ ချစ်သူ၏ အပြီးကို

^၁ ကြည်အေး ၂၀၀၈၊ ၁၈၅။

ပင် ‘ပြီးရှက်မြဲ’ ဟုသံဃားထားပုံမှာလည်း အသုံးဆန်းသစ်လွှာပသည်။ မိန်းကလေး၏ အပြီးသည် အေးမြှုပြီးရှက်ပြီးသဘောပါဝင်ကြောင်း ထိုသို့ဆန်းကြောင်း သော အပြီးသည် အမှတ်တရရှိနေကြောင်း ယင်းကို ‘ပြီးရှက်မြဲ’ ဟုသော စကားလုံးသုံးကာ တင်ပြထားသည်။ ကဗျာ အဆုံးသတ်တွင်မူ ‘နတ္ထေးပွင့်ငံ့’၊ နှုတ်ခမ်းစုံကို၊ ကြော်မန်မ်း၊ မွေးမိသည်’ ဟု ရေးသားထားသည်။ ချစ်သူနှစ်ဦးဆုံးတွေ့ရာတွင် ချစ်သူ၏ နှုတ်ခမ်းအစုံကို မန်မ်းဘဲ မွေးရုံသာ မွေးခဲ့ကြောင်း သုံးထားရာ အလွန်သိမ့်မွေ့သည် အသုံးဖြစ်သည်။

ဤတွင်စာဆို၏ စကားအသုံးအနှစ်း ကျမ်းကျင်မူကြောင်း ချစ်သူနှစ်ဦးဆုံးတွေ့ရာတွင် ကျော်ရှိခဲ့ကြသည့်သဘော ထိန်းသိမ်းခဲ့သည့်သဘော ပေါ်လွင်လာသည်။ ကြည်အေးသည် စကားအသုံးအနှစ်း အလွန်ဂရရှိက်သည့်အလောက် နမ်းခြင်းနှင့် မွေးခြင်းကို အနက်ကွဲပြားအောင် သုံးနှစ်း၍ ကဗျာဇာတ်ကြောင်း ဖော်ထားသည်။ ချစ်သူ၏ နှန်ယ်နေးတွေးပြီး ပန်းပွင့်နှင့်တူသည် နှုတ်ခမ်းကိုပင် ‘နတ္ထေးပွင့်ငံ့’ ဟု စကားလုံး ကျင်ကျင်လျင်လျင် သုံးထားသည်။

ကဗျာပထမပိုဒ်တွင် ချစ်သူသည် ‘သွားစိုက္ခယ’ ဟုပြောခဲ့သည်။ ကဗျာ ဒုတိယပိုဒ်မူ ‘သွားတော့မယ်’ ဟုဆိုကာ မျက်ရည်စိစွာတ်လျက် နှုတ်ခမ်းကိုကိုက်ကာ နှုတ်ဆက်ထွက်ခွာ သွားခဲ့သည်။ ထိုသို့ နှုတ်ဆက်သွားသော်လည်း သူ့ဘက်က ဟန်မပျက်သာနေခဲ့သည်။ သူ့ကိုထားခဲ့သောချစ်သူကို မေ့မှား၍ပင် မတားမိခဲ့ကြောင်း ထိုမှုဆက်၍ ေတ်လမ်း တိုးမြှင့်ဖြစ်ပေါ်လာပုံကို

“သွားတော့မယ်လို့ ပြီးလှယ်မြှုကို၊ မျက်ရည်စိစွာတ်ရင်ဖို့မောလှိုက်၊ နှုတ်ခမ်းကိုက်ပြတ်
မိုက်မဲလွှမ်းခက်၊ ဟန်မပျက်ပင်
နှုတ်ဆက်ထွက်သွား၊ မောင့်ကုံထားခဲ့
မေ့မှားမတား ဖြစ်မိသည်”^၁

ဟု ဖွဲ့စ်ခဲ့သည်။ ယခင်အခါက ချစ်သူနှစ်ဦးဆုံးတိုင်းပြီး၍ နှုတ်ဆက်လေ့ရှိကြောင်းကို ‘ပြီးလှယ်မြဲ’ ဟု သုံးနှစ်းထားသည်။ ထိုအသုံးနှင့်အတူ ရှေ့ပဒ္ဒ် ‘မျက်ရည်စိစွာတ်ရင်ဖို့မောလှိုက်၊ နှုတ်ခမ်းကိုက်ပြတ်’ ဟု ဆက်၍ဖွဲ့ထားသည်။ ယခင်နှင့် ခြားနားသော ချစ်သူ၏ အမှုအရာကို ဖော်ပြပြီးလျင် နှုတ်ဆက် ထွက်ခွာသွားသည် ဖြစ်ရပ်ကိုပါ တင်ပြထားသည်။

^၁ ကြည်အေး ၂၀၀၈၊ ၁၈၅။

ကြည်အေး၏ကဗျာအကြောင်းအရာတွင် နာကျင်ပင်ပန်းနေသည့် မတူညီမှုများ ကြောင့် မဖြစ်မနေခဲ့ခွာရတော့မည့် ခံစားမှုကို ပြရာတွင်လည်း ‘လှိုက်၊ ကိုက်၊ ခက်၊ ပျက်၊ ထွက်’ စသည့် အသတ်ကာရန်များကိုသုံးထားသည့်။ ထိုအသတ်ကာရန်များသည် နာကျင်ခံစားမှုသာမက သက်သက်သာသာမရှိသည့် အသံကိုပါ အထောက်အပံ့ ပြထားသည့်။ ထို့ပြင် ‘ဟန်မပျက်ပင်၊ နှုတ်ဆက်ထွက်သွား မောင့်ကိုထားခဲ့၊ မေ့မှုများမတားဖြစ်မိသည်’ အပိုဒ်တွင် ‘ပျက်၊ ဆက်၊ ထွက်’ အသတ်ကာရန်များပါဝင်နေသည်။ နာကျင် ခံစားရမှုကို အန်က်သဘောသာမက အသံသဘောလည်း ပါအောင် ဖွဲ့ဆိုထားသည်။

တတိယပိုဒ်တွင်မူ ချစ်သူမောင်သည် သူကိုထွက်ခွာမသွားအောင် တားခဲ့ရမည် ကို မတားခဲ့မိသည့်အတွက် နောင်တရဟန်ကို

“သွားတော့ပြီလား

ဘယ်ဆီမှာလဲ၊ မဝေခဲ့တတ်”^၁

ဟုရေးဖွဲ့ထားသည်။ ထိုမှတစ်ဆင့် ချစ်သူထွက်ခွာသွားသည့်အတွက် ပြန်ရှာ၍လည်း မရနိုင်ဖြစ်ကာ ခံစားမှုပြင်းထန်နေရပုံကို

“သဲသွန်ရေပေါက်
ရှာခဲ့ပျောက်ခဲ့
မူးနောက်ရမွှောက်
မူပြင်းခက်လို့”^၂

ဟူ၍ဖွဲ့ဆိုထားသည်။ ထိုအဖွဲ့တွင် နာကျင်ခံစားမှုသာမကသက်သက်သာသာမရှိသည့် အသံကို ခံစားရာတွင် ‘ပေါက်၊ ပျောက်၊နောက်၊မက်၊ ခက်’ အသတ်ကာရန်များကိုထည့်ပြီး ခံစားချက် ပေါ်အောင်ရေးဖွဲ့ထားသည်။

ထို့နောက် ဆောင်းရာသီနှင်းများကြားတွင် ပွင့်သည့် အလွန်မွေးသည့် သဇ် အလွန်ကို အလုကြည့်နေခလဲ မိုးသို့ရောက်လာပြီး မြေသင်းရန်းများရလာခဲ့သည်။ ထိုသဇ်ပန်းကလေးသည် ကြာလာသည်နှင့်အမျှ နှစ်းကြွေသွားသည်ဟု ရေးဖွဲ့ထားသည်။ ထိုသဘောကို

“နှင်းချက်ည့်အီ၊ အလုကြည့်ခဲ

^၁ -ယင်း-။ ၁၈၆။

^၂ -ယင်း-။

မြတ်နံ့သက်၊ သဇ်ခက်နွမ်း
သူ့လက်ကြွလွင့်၊ မဆုံးသင့်ဘဲ
ကြားလင့်တွေးဆာ၊ မောင်နောက်ကျခဲ့
နှမအလျင်လိုတော့သည်။”^၁

ဟူ၍သူကိုအလှကြည့်နေခဲ့သည်။ နားမလည်နိုင်သည့် ချစ်သူကသူ့ကို စွန့်ခွာသွားခဲ့သည်။ ချစ်သူနှစ်ဦး၏ခံစားမူကို ပုဂ္ဂိုလ်ရေးခံစားမူအဖြစ်ရေးဖွဲ့ထားသည်။ သို့ရာတွင် လောကရှိ ချစ်သူများထဲတွင် တစ်ဦးက မရှုံးရက်၊ မချောရက်၊ အလှကြည့်နေခဲ့သည်။ ကြည်အေး၏ကဗျာများသည် ပုဂ္ဂလိကဆန်သည့် ကဗျာများဖြစ်သည်။ ခြိမျှကြည့် လျင်လည်း ယေဘုယျသဘောဆောင်သည်။ ကြည်အေး၏ကဗျာများသည် စိတ်ကူးကောင်းသည့်အတွက် စိတ်ကူးယဉ်ဆန်လိုသည့် ကဗျာများဖြစ်သည်။ သို့သော်သူ၏ ကဗျာများတွင် လောက၏အမှန်တရား ပါဝင်လေ့သည်။ ထိုအမှန်တရားများကို လုပ သောစိတ်ကူး လုပသော အဖွဲ့အနဲ့တို့ဖြင့် ရေးဖွဲ့လိုက်ရာ ကြည်အေး၏ကဗျာများကို စာဖတ်သူတို့ နှစ်သက်မဆုံး ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။

၃၁၂။ အချည်းနှီးပိတောက်

“အချည်းနှီးပိတောက်” ကဗျာတွင်လည်း ချစ်သူနှစ်ဦးနှင့် ပိတောက်ပန်း တို့ကို ဆက်စပ်ယူကာ မိန်းမပျို့၏ခံစားကြော်မှုများကို ရေးဖွဲ့ထားသည်။

သကြံနှံခိုန်သို့ရောက်လျင် ပိတောက်ပန်းတို့မွင့်ကြဖြိုဖြစ်သည်။ ပိတောက်ပန်းကလေးများကို မြင်ရတိုင်း မြန်မာပြည်သူ့ပြည်သားတို့ပျော်ရွင်ကြသည်။ ပိတောက်ကို ချစ်ကြသည်။ မိမိတို့ကိုယ်တိုင်လည်း မိမိတို့၏ခေါင်းတွင် ပိတောက်ပန်းများဖြင့် အလှ ဆင်ကြသည်။ ပိတောက်ကို ချစ်မြတ်နီး၍ ဘုရားကိုလှုရမည်ကိုပင် မေ့နေသည်။ ထို့ အတွက် ဘုရားကို မတင်မိဘဲ မိမိခေါင်းတွင် ပန်ဆင်ခဲ့သည်။

ထိုကဗျာတွင် ဘတ်ကြောင်းပြောသူမှာ မိန်းမပျို့လေးဖြစ်သည်။ ချစ်သူမိန်းမပျို့လေးသည် ပိတောက်ပန်းကိုမြင်မိရာမှ ခံစားမိပုံကို-

“လှလိုက်တာကွယ်
ဝင်းဝါထိန်ရဲ၊ ဆုပ်ခဲရွှေင့်
စုပြီမွင့်ကြ၊ ပေါ်ဦးစရှင်း

^၁ ကြည်အေး၊ ၂၀၀၈၊ ၁၈၅။

လှေလှပါဘီ၊ နှဲတ်ခမ်းဖိကပ်
နမ်းမိချစ်မိ၊ ပိတောက်ကွယ်”

ဟု ဖွဲ့ဆိုထားသည်။ ထိုအပိုဒ်တွင် တစ်နှစ်တွင်မှ တစ်ခါသာ ပွင့်ရှာကြရသည့် ပိတောက်ပန်းကလေးသည် ဝင်းဝါထိန်လင်းနေပါသည်။ ဝါဝါထိန်ထိန် ရှိနေသည်။ ပိတောက်ပန်းသည် ရွှေရောင်အဖူးအင့်များနှင့် အစုလိုက်အခိုင်လိုက် ပွင့်နေသည်။ ထိုသို့ ဦးဦးဖူးဖူးများ ပွင့်လန်းလာကြသော ပိတောက်ပန်းကလေးကို စာရေးသူက ‘လှေလှပါဘီ’ ဟုသုံးထားသည်။

ထိုပြင် ပိတောက်ပန်းကလေးကို နမ်းမိချစ်မိချင်လောက်အောင် ဖွဲ့ဆိုရာတွင် လည်း ‘နှဲတ်ခမ်းဖိကပ်၊ နမ်းမိချစ်မိ၊ ပိတောက်ကွယ်’ ဟူ၍ သုံးထားသည်။ နှဲတ်ခမ်းဖြင့် ဖိကပ်ကာ နမ်းမိချစ်မိသည့်အထိ နှစ်သက်မိပုံ ပိတောက်ပန်းကို လူတိုင်းမြတ်နိုးပုံ တူသော်လည်း ကြည်အေး၏ ပိတောက်ပန်းအကြောင်းဖွဲ့ပုံမှာ အခြားစာဆိုများနှင့်မတူထူးခြားသည်။ ကြည်အေး၏ တွေးပုံရေးပုံ မခမ်းနားသော်လည်း ဆန်းပြားသည်။

ထိုပြင် ပိတောက်တို့ ပွင့်လာရပုံကို မြင်ရသည့်အခါတွင် ဖြစ်ပေါ်လာသည့် ဓာတ်ကြောင်းပြောသူ၏ အသံကို ‘လှုလိုက်တာကွယ်’ ဟုကြေားလိုက်ရသည်။ ပိတောက်ကို နမ်းမိချစ်မိပြီးသည့် နောက်နှစ်မြောက်တာသကာ ဘုရားကိုမတင်ဘဲ ရင်္ခုံပွေ့ပိုက်၍ ချုပ်သူအား မိမိကဲ့သို့ပင်မျှခေါ်ခဲ့ ခံစားစေလိုသည့်သဘောကို

“ပိတောက်ဦးမို့၊ ယစ်မူးတသာ၊ နှဲမြောလှုရဲ့၊

ဘဝချစ်သူ၊

မိုက်မှားသူထုံး၊ မလျှော်ရက်ဘူး၊

တပ်မက်ဦးမည်ဆုတုးမဆင်၊ ဘုရားမတင်။”^J

ဟုရေးဖွဲ့ထားသည်။

မြန်မာပြည်သူပြည်သားတိုင်း ပိတောက်ပန်းကို ချစ်ကြသည်။ ထိုအချစ်ကို စာဖွဲ့ကြသည်။ ကြည်အေးကမူအများနှင့်မတူ ထူးထူးခြားခြား ဖွဲ့တတ်သူဖြစ်သည်။ ကြည်အေး၏ ပိတောက်ပန်း ကလေးများကိုချစ်ဟန်သည် မိမိကိုယ်တိုင်ဆန်းစစ်မှပါသည်။ ‘ပိတောက်ဦးမို့၊ ယစ်မူးတသာ၊ နှဲမြောလှုသည်’ဟု ဗုဒ္ဓဘာသာမြန်မာပို့
^{ဦးဦးဖူးဖူးများဖူးဖူးများ ပွင့်လာကြသည့်} ပိတောက်ပန်းလေးကို ဘုရားတင်လှုပြော ဆုတောင်းရ

[°] -ယင်း-။

^J ကြည်အေး၊ ၂၀၀၈၊ ၁၉၅၅။

မှာကိုပင် မလျော်ရက်အောင် တပ်မက်နေသည်။ ကြည်အေးသည် မိမိအပါအဝင် လောကသား တို့ကို ဘဝမှာ တပ်မက်ခြင်းများနှင့် ရှင်သန်နေသူဟု ရဲ့ဝံစွာ ဝေဖန် ပြောဆိုခဲ့သည်။

သို့သော်မိမိသည် သံသရာကိုချစ်နေသူ၊ ဘဝကို ချစ်နေသူ အမှန်အတိုင်း ဆန်း စစ်နိုင်သူဖြစ်သည်။ ဘဝကိုချစ်နေသူအဖြစ် ရဲရင့်နေပုံ၊ ပိတောက်ပန်းကို တွယ်တာနေပုံကို ‘မလျော်ရက်ဘူး၊ တပ်မက်ဦးမည်’၊ ဆူထူးမဆင်၊ ဘုရားမတင် ဟုဖွဲ့ထားပုံမှာ ပုထိဇ္ဇာ တို့၏ တပ်မက်မှုသရုပ်ကိုပေါ်လွင်အောင်ဖော်ပြထားပါသည်။

လူသားတို့သည် မိမိချစ်ခင်တပ်မက်သည့်အရာများကို ချစ်သူအားလည်း တပ်မက် ခံစားလိုသည်။ သို့သော်လည်း ချစ်သူက တန်ဖိုးမထား၊ မိမိမျှော်လင့်သလို ဖြစ်မလာ သည့်အတွက်လည်း ကြွေကွဲနှစ်းလျကြရသည်။ ထိုဖြစ်ရပ်ကို စာရေးသူက –

“ပိတောက်ပွင့်နှယ်၊ ရင်ဝယ်ပွဲပိုက်၊ ဝမ်းမြောက်လှိုက်လဲ

အိမ်ထဲပြေးခဲ့၊ ကြည့်ပါလှည့်ဦး၊ မောင့်ရဲ့အနား၊ စကားစလည်း

ပြီးပလျက်ပင်၊ မောင်မမြင်ခဲ့။”^၁

ဟုဖွဲ့ဆိုထားသည်။ ချစ်သူချစ်ရာကို အပြီးပြန်လာကာ ပိတောက်ပန်းကလေးနှင့်အတူ စကားပြောနေပေါ့လည်း ချစ်သူသည် ပြီးပြနေသည့်တိုင် ပိတောက်ပန်းကို မမြင်ခဲ့ပေ။ ပိတောက်ပန်း၏အလှကိုမခံစားခဲ့ပေ။ ထိုအဖွဲ့မြို့ကြည်အေး၏ ကဗျာများတွင် အသံသာယာ ချို့သာမှုထက်အနက်သာယာမှုကိုတွေ့ရပါသည်။ ‘ပိတောက်ပွင့်နှယ်၊ ရင်ဝယ်ပွဲပိုက်၊ ဝမ်းမြောက်လှိုက်လဲ’ ဟူသော အပိုင်းတွင် ‘နှယ်’ နှင့် ‘ဝယ်’ ဟူ၍ နှစ်ချက်ညီ ကာရန်သုံးပြီး နောက်ပဒွေ့မှု ‘ပိုက်’ နှင့် ‘လှိုက်’ ဟူ၍ သုံးချက်ညီ ကာရန်ကို ပြောင်းသုံးခဲ့သည်။ ‘ဝမ်းမြောက်လှိုက်လဲ’ စသည် ပဒေဆုံးတွင် ‘လှိုက်’ ကာရန်နှင့် လှိုက်ဖက်အောင် ကာရန်မယူဘဲ ‘လဲ’ ကာရန်နှင့်ဆက်စပ်၍ ‘အိမ်ထဲပြေးခဲ့’ ဟု ‘ထဲ’ ကာရန်ပြောင်းယူ လှိုက်ထားသည်။ သုံးချက်ညီမှ နှစ်ချက်ညီကာရန်သုံးကူးသည်။ ထိုသုံးကာရန်များ ချောချော ပြောပြေမရှိသောကြောင့် အသံသဘောဆို၍ မချောသော်လည်း အနက်သဘောအရ ပိတောက်ပန်း တဖွဲ့တပိုက်နှင့် ပျော်နေသည့် မိန်းကလေး၏ စိတ်အရာသည် ပို၍ ပေါ်လွင်လာသည်။

“အိမ်ထဲပြေးခဲ့၊ ကြည့်ပါလှည့်ဦး

မောင့်ရဲ့အနား၊ စကားစလည်း

ပြီးပလျက်ပင်၊ မောင်မမြင်ခဲ့။”^၂

^၁ ကြည်အေး၊ ၂၀၀၈၊ ၁၉၅၇

ဟုဖဲ့ဆိုရ၍ ‘ခဲ့၊ လျည်း၊ ရဲ့၊ နား၊ ကား’ ကာရန်များသည်အချိပ်အဆက်မိသည်။ သို့ရာတွင် အသံသဘော ချောချောပြေပြေမရှိပေ။ ထိုကဲ့သို့ အသံသဘောကို ချောချော ပြေပြေမဖဲ့ခြင်းသည် စိတ်အခြေအနေမတည်ပြုမှုကိုပြလို၍ ဖြစ်မည်ဟု တွေးစရာရှိပါသည်။

အဆုံးပိုဒ်တွင်မူ မိမိအလွန်ချစ်သသော ပိတောက်ကိုကြည့်ပါဟု ပြောပေမဲ့ လည်း ပိတောက်ကို မြင်ဟန်မပြ။ အလေးမထားသောချစ်သူ၏ မလေးစားမူ ကိုတွေ့ရသည်။

‘မောင်မဖြင့်၍၊ ငိုချင်ထွက်ခဲ့၊ ငဲ့မကြည့်တော့
ညွတ်ကော့ဖြောတိစက်၊ အိမ်ပြင်ထွက်၍
သင်းသူက်ပျံလှိုင်၊ ပိတောက်ခိုင်ကို
ဖွေ့ကိုင်ရပ်ခဲ့၊ မိုးဖွဲ့ဖွဲ့မှ
သမဲရှိင်းကြမ်း၊ မှန်တိုင်းရမ်းလည်း
မဆန်းကြယ်ဘူးထင်မိ၏။’

ဟုရေးဖဲ့ထားရာ ကဗျာစာဆို၏ စိတ်ကူးကိုကြည့်လျင်အများနှင့်မတူ ထူးခြားသည်။ ပိတောက်ကို မိမိချစ်သူ အလေးမထားသည့်အတွက် ပြင်းထန်စွာ ခံစားခဲ့ရသည်။ ပိတောက်ကို ဖွေ့ရင်းခံစားမှု ပြင်းထန်းလွန်းသည့်အတွက် မှန်တိုင်း၏ ပြင်းထန်းသည့် ခံစားမှုကို ခံစားရသည့်တိုင် ထပ်၍ခံစားရတော့မည်မဟုတ်ဟု ဖဲ့ဆိုထားသည်။ ထိုဖဲ့ဆိုမှုမှာ ဆန်းကြယ်သည်ဟု ဆိုနိုင်ပါသည်။ အသေးအဖွဲ့ ပိတောက်ပန်းခိုင်လေး အတွက် မှန်တိုင်းထန်သည့်ကိုလည်း ဂရမစိုက်တော့ဟုဆိုထားသည်။ စာဆို၏ အတွေးသည် သာမန်အတွေးနှင့်မတူ၊ ထိုသို့ မတူခြင်းသည်ပင် ကြည့်အေး၏ တွေးဟန်နှင့် ရေးဟန်ဟု ဆိုရပါမည်။

‘အချည်းနှီးပိတောက်’ ကဗျာကို လေ့လာကြည့်လျင် ချစ်သူနှစ်ဦးကြားဖြစ်လေ ရှိသည့်အကြောင်းကို ဖဲ့သလိုနှင့် လောကရှိချစ်သူများကြားတွင်မှာ ဖြစ်လေဖြစ်ထ ရှိသည့်အကြောင်းသို့ ရောက်အောင် စာဖတ်သူတို့ကြား နက်နက်ရှိုင်းရှိုင်း ခံစားရေးဖဲ့ထားသည်ဟု ထင်မြောင်မိပါသည်။ ချစ်သူနှစ်ဦးကြားတွင် အတွေးတူညီမှ ရှိရမည်။ ချစ်သူချစ်သောအရာကို လိုက်ချစ်ရမည်။ ချစ်သူတန်ဖိုးထားသည်အရာကို မိမိလည်း တန်ဖိုးထားရမည်။

[°] -ယင်း-။

^၂ -ယင်း-။

မိန်းကလေးသည် ပိတေက်ပန်းကို အလွန်တပ်မက်သည်။ မိန်းကလေးတပ်မက်သည့် ပိတေက်ပန်းကလေးကိုမှ ချစ်သူသည်ဥပက္ခာပြရက်သည်။ ထိုဥပက္ခာသည် မိန်းကလေးအတွက်နှင့် အချိန်နှင့်ပတ်သက်သော မိန်းကလေးတိုင်းအတွက် အလွန်အရေးကြီးသည်။ ထို့ကြောင့်ပြင်းထန်စွာ နာကျင်ခံစားရသည်။

ကြည်အေးသည် အလွန်လှသော ပိတေက်ကို အကြောင်းပြ၍ ချစ်သူတို့ကြားမှာ ဖြစ်လေ့ဖြစ်ထရှိသော ဘဝပြဿနာကိုထင်ဟပ်ပြထားသည်ဟု ထင်မိသည်။ ဤကဗျာသည် ဘတ်ကြောင်းပြောကဗျာ ဖြစ်သည့်အတွက် ‘ပဒ’ တစ်ခုနှင့်တစ်ခု၊ စာပိုဒ် တစ်ပိုဒ်နှင့်တစ်ပိုဒ် ဆက်ဆပ်မိအောင် ဖွဲ့ထားသည်။ ကဗျာ၏ ပထမပိုဒ်အဆုံးတွင် ‘နမ်းမိချစ်မိ’၊ ပိတေက်ကွယ်’ဟု အစချိထားသည်။ ဒုတိယပိုဒ်တွင် ‘ပိတေက်ဉိုးမိုး’ ဟုအစချိထားသည်။ တတိယပိုဒ်တွင် ‘ပိတေက်ပွင့်နှယ်’ဖြင့် အစချိထားပြီး တတိယပိုဒ်အဆုံးတွင်မူ ‘ပြီးပြလျက်ပင်၊ မောင်မမြင်ခဲ့’ နှင့် အဆုံးချထားသည်။ စတုတွေပိုဒ်ကိုမှ ‘မောင်မမြင်၍ ငါချင်ထွက်ခဲ့’ နှင့် အစချိ၍ အချိပ်အဆက်ထိထိမိမိ ရေးဖွဲ့ထားသည်ကို တွေ့ရသည်။

၃၁ ၃။ စပယ်မနာလိုတော့သည်

ဤကဗျာတွင် ‘နှုတ်ဆက်သွားသူ’၊ ‘အချည်းနှီးပိတေက်’ တို့ကဲ့သို့ပင် ချစ်သူ(၂)ဦးသဘောထားကို ခံစားရေးဖွဲ့ထားသည်။ ချစ်သူ(၂)ဦးကြား၌ ပိတေက်ပန်း၊ စပယ်ပန်း၊ သဇ်ပန်းတို့ကို ကြားခံထား၍ ချစ်သူတို့၏ နက်ရှိင်းသည့်အချိခံစားမှုကို သိမ်သိမ်မွေ့မွေ့ ဖွဲ့ဆိုထားပါသည်။

ချစ်သူမိန်းကလေးသည် နံနက်ခင်းတွင် အစိမ်းရောင်သစ်ရွက်ကြားမှ သေးသေးငယ်ငယ် ပွင့်စ စပယ်ပန်းလေးကို တွေ့ရသည်။ ထိုစပယ်ပန်းလေးကို မိန်းကလေးသည် သနားစရာချစ်စရာဟုဆိုကာ အသာအယာခူး ယူလိုက်သည်။ စပယ်ပန်းကို မောင်က ကြိုက်သည်။ ထို့ကြောင့် မောင်ကြိုက်သည့် စပယ်ပန်းလေး၏အလုကို ကြည့်ပြီး မောင် စိတ်ကြည့်နှုံးစေရန် ရည်ရွယ်တွေး၍ စပယ်ပန်းလေးကို ချုံလာခဲ့ကြောင်းကို

“နံနက်မွေးခဲ့၊ နှုတ်သပယ်၊ သေးငယ်ပွင့်စ
မြဲလဲရွက်ကြား၊ သနားစရာ၊ ချစ်စရာရှင်
အသာခူးလိုက်၊ မောင်ကြိုက်တတ်ရဲ့”

မပြတ်အေးကြည်ချင်တတ်သည်။”^၁

ဟုဖွဲ့ဆိုထားသည်။

စာရေးသူသည် လူသားများ၏ လောကီရေးရာတက်လမ်းတို့ကို တင်ပြရာတွင် အလွန်သေးငယ်သည့် စပယ်ပန်းကိုနိမိတ်ပုံအဖြစ် အသုံးချခဲ့သည်။ ကြည်အေးသည့် အလွန်ယေဘုယျဆန်သော လူသားတို့နှင့်မကင်းနိုင်သည့် လူသာာဝအချစ်သာာဝ ကို ရေးရာတွင် ကဗျာ၏ အစတွင် စာဖတ်သူတို့ မတွေးတတ်အောင် အလုမ်းဝေးသည့် နေရာမှ စတင် ရေးဖွဲ့လေ့ရှိသည်။ စကားအသုံးအနှစ်းကိုလည်း ပြည့်ပြည့်စုစု ကျစ်ကျစ်လျှစ်လျှစ် သုံးလေ့ရှိသည်။ နံနက်အချိန်မွေး သောစပယ်ဟု ဆိုရာတွင်လည်း ‘နံနက်မွေးခဲ့’ ဟု ကျစ်ကျစ်လျှစ်လျှစ် သုံးထားသည်။ ထိုပြင် စပယ်ပန်း၏ နှုံးညွှေ့မှု၊ ယခုမှုပွင့်လာမှု၊ အချွေး သေးငယ်မှုများကို ‘နှတွေးစံပယ်၊ သေးငယ်ပွင့်စံ ဟုစကားလုံးကို ကျစ်ကျစ်လျှစ်လျှစ် သုံးထားသည်။ စံပယ်ပန်းလေး၏ တည်နေပုံနှင့် ကဗျာစာဆို၏ ခံစားမှ ထင်မြင်ချက် များကို ‘မြလက်ရွက်ကြား၊ သနားစရာ၊ ချစ်စရာရှင်’ ဟုရေးဖွဲ့ခဲ့သည်။ ဤကဗျာတွင် ခက်ခက်ခဲ့ခဲ့ ခံစားမှုသဘောမပါ စပယ်ပန်းလေးသည် သနားစရာချစ်စရာကောင်းလာ သည်။ ထိုပြင်

“အသာဇူးလိုက်၊ မောင်ကြိုက်တတ်ခဲ့။

မပြတ်အေးကြည်ချင်တတ်သည်။”^၂

ဟူသောအဖွဲ့မှာလည်း မည်သည့်အရာကိုတွေ့တွေ့ ချစ်သူကို သတိရတတ်သည့် သဘောကို ‘အချုပ်’ စကားလုံး မပါဘဲဖွဲ့ဆိုထားသည်။

ဒုတိယပိုဒ်တွင်မူ ထိုလုပ်သည့်စပယ်ကို ချစ်သူအား ပေးရာတွင် ချစ်သူက ‘ယွန်းပြာအိုးကလေး၌ ထိုးကာနိုက် ထားခဲ့သည်။ မိန်းကလေး၏စိတ်မှုမှ ချစ်သူသည် စပယ်ပန်းလေးကို အလုကြည့်လိုဟန်ရှိတယ်လို့’ တွေးမိသည်။ ထိုသို့ တိုးတက်လာ သည် ေတ်လမ်းနှင့် မိန်းကလေး၏ အတွေးကို

“မောင်ကကြိုပြီး

ချိန္ဒိတ်ခမ်းပွင့်၊ လှမ်းယူလင့်လည်း

စိတ်ထင့်စရာ၊ ယွန်းပြာပန်းအိုး

ပိုးနရာရွက်၊ ကျောက်ညိုခက်ကြား

^၁ ကြည်အေး၊ ၂၀၀၈၊ ၁၉၆။

^၂ – ယင်း။

လက်ဖျားယယာ၊ စိုက်ထိုးသခဲ့
အလှကြည့်ချင်ဟန်တူပြီ။”^၁

ဟု ဖွဲ့ဆိုထားသည်။ မောင်သည် စံပယ်ပန်းကလေးကို မြင်သည်နှင့် နှစ်သက်ပုံကို ‘ချိန္ဒါတ်ခမ်းပွင့်’၊ လှမ်းယူလင့်လည်း’ ဟူ၍ဖွဲ့ဆိုခဲ့သည်။ ပန်းကိုကြိုကြိုဆိုပြီး ချို့ချို့သာသာ ပြောပုံကိုလည်း လှပကျစ်လျစ်စွာ ‘ချိန္ဒါတ်ခမ်းပွင့်’ ဟုသုံးထားသည်။

သို့သော်လည်း မောင်သည် မိန်းကလေးပေးထားသည့် စပယ်ပန်းကလေးကို မန်မဲ့ခဲ့ပေ။ ယွန်းပြေပန်းအိုးထရှိ ‘ပိုးနှုရာရွက်’ အကြားတွင် ယုယုယယိုက်ထိုး ထားခဲ့သည်။ ထိုအပိုဒ်တွင်ကြည်အေးသည် စာဖတ်သူအတွက်တွေးစရာပေးခဲ့သည်။ စံပယ်ပန်း ကလေးကို မောင်နှစ်သက်၍ ပေးခဲ့သော်လည်း မောင်သည် ယွန်းပြေပန်းအိုးတွင် စိုက်ထားသည်မှာ ဘယ့်အတွက်ကြောင့်ဟုစိတ်ထင့်သွားသည်။ စာရေးသူ အနေဖြင့် ချုပ်သူသည် စံပယ်ပန်းကလေးကို မန်မဲ့ဘဲအလှသာ ကြည့်ချင်ဟန်ရှိသည် ဟူလည်း တွေးမိသည်။

ထိုအတွေးဖြင့် မိန်းကလေးသဘာဝအတိုင်း မိန်းမသားဆန်စွာ စပယ်ပန်း အပေါ် မနာလိုစိတ်ကို ဖော်ပြထားသည်။ စပယ်ပန်းကလေးကို တယုတယနှင့် အလှ ထားမည်ကို ဝန်တိုစိတ်ထင့်နေခဲ့သည်။ အမျိုးသမီးများသည် အချစ်နှင့်ပတ်သက်လျင် ဝန်တိုတတ်သည်။ သို့ရာတွင်မှ စပယ်ပန်းကလေး နှင့်ယူဉ်၍ ဝန်မတို့သင့်ပေ။

စာဆိုတို့သည် လောကတွင်ဖြစ်တတ်သည့်သဘာထက် ရသသဘာကို ပိုပို သာသာလွန်လွန်ကဲကဲဖွဲ့ရသည်။ သို့မှသာ ရသစာပေ ပီသမည် ဖြစ်သည်။ သူ၏ စာများသည် ရသစာပေ ပီသသည်။ ထိုရသစာပေ ပီသမှုသည် ကြည်အေး၏ စိတ်ကူးကောင်းမှုကြောင့် ဖြစ်သည်။

ကြည်အေးသည် ကဗျာဖွဲ့ရာတွင် ဆိုလိုချက်ကို ပီပီပြင်ပြင်မပြ ယိုးတိုးရိပ် တိပ်ပြသည်။ ထို့ပြင် သူကဗျာအပေါ်တွင် စာဖတ်သူတို့ တွေးတော်စားစေလို့သည် ဟူလည်း ထင်မိပါသည်။ ထို့ကြောင့်လည်း လိမ္မာပါးနပ်စွာဖြင့် စိတ်ထင့်စွာ အလှ ကြည့်ချင်နေခဲ့သည်ဟု ရေးခဲ့သည်။ မနာလို့သည်ဟု မရေးခဲ့ပေ။

ကဗျာတတိယပိုဒ်တွင်မှ ကဗျာဆရာအတွေးပြောင်းလဲသွားသည်။ မိန်းကလေး သည် ချစ်သူကို စပယ်ဦးလေးလို ချစ်ပါသည်။ ဦးဦးဖျားဖျား အချစ်လည်း ဖြစ်ပါသည်။ မိန်းကလေးက စပယ်ပန်းလေးသည် မောင်နမ်းရှိ နှန့်ချေချေချေးလာခဲ့သည့် စပယ်ပန်းလေး ဖြစ်ပါသည်ဟု ပြောဆိုခဲ့ကာ ချစ်သူ၏အခြေအနေကို စောင့်၍

^၁ -ယင်း-။

ခုံးကြည့်နေခဲ့သည်။ ထိအချိန်တွင် ချစ်သူသည် ပြီးလျက်လက်ကမ်းလာရာ ချစ်သူမေသည် မောင့်ရင်ခွင်တွင် မက်မောစာ ခိုဝင်လိုက်မိပါသည်ဟု ရေးဖွဲ့ထားသည်။ ထိအဖွဲ့သည် ပဟန္တိဆန်သည်။ စပယ်ဉီးလေးကို နမ်းဖို့ပြောသည့်အခါမှာ သူ့ရင်တွေခုနှင့်နေသည်။ မောင်ဘာလှုပ်မလဲဟု ခုံးကြည့်စောင့်ကြည့်နေခဲ့သည့်ဟူလည်း ပြောထားသည်။ ချစ်သူက လက်ကမ်းလိုက်သည့်အခါ မိမိမှာချစ်သူ၏ရင်ခွင်သို့ ခိုဝင်သွားသည် ဤအဖွဲ့တွင် ‘စပယ်ငြင်၍၊ မနာလို’ ဟု ဖွဲ့ဆိုထားသည်။ ချစ်သူရင်ခွင်တွင် သူ့ခိုဝင်သည့်ကို ပန်းအိုးထဲက စပယ်ပန်း မနာလိုဟု ဖွဲ့ဆိုထားရာဖွဲ့ဆိုပုံ ဆန်းသစ်သည်။

ဤကဗျာတွင် ရှေးဉီးစွာမနာလိုသူမှာ မိန်းကလေးဖြစ်သည်။ အဆုံးတွင် မနာလိုသူမှာ စပယ်ပန်းကလေးဖြစ်သွားသည်။ သက်မဲ့စပယ်ပန်းက မနာလိုခြင်းဖြစ်သွားသည်။ ဤတွင် သက်မဲ့ကိုသက်ရှိအသွင် တင်စားသုံးထားသည်။ စပယ်ပန်းသည် တင်စားသုံးသည့် နိမိတ်ပုံဖြစ်သည်။

ကဗျာဇာတ်လမ်းတစ်လျှောက်လုံးတွင် စပယ်ပန်းသည် လုပသည့်နိမိတ်ပုံ ဖြစ်သည်။ ထိနိမိတ်ပုံတွင် အလှရှိသည်။ မွေးသည်။ ဉီးဉီးဖျားဖျားရှိသည် ဆိုသည့်သော ပါဝင်နေသည်။ သက်မဲ့နိမိတ်ပုံကို သက်ရှိအသွင်ပြောင်း သုံးခြင့်ဖြင့် ကဗျာအနိသင် ထက်မြေက်သွားစေသည်။

စပယ်ပန်း၏အလှ ဉီးဉီးဖျားဖျားဖြစ်နေပုံကို ကဗျာအစတွင် ‘နှထွေးစံပယ်’ဟု သုံးသည်။ ကဗျာအဆုံးပိုဒ်တွင်မူ နမ်းကြည့်ပါဉီး၊ စပယ်ဉီးရှင့် ဟုသုံးနှုန်းထား၏

“ခုံးဆွတ်ချွေ၊ မွေးမြချင့်ဖွယ်
ရှင်ဝယ်ခုန်၍”^၁

ဟူသောအဖွဲ့တွင် စပယ်ဉီးလေး၏ ဖြူဆွတ်နေပုံ တို့ကိုရင်ခုန်ဖွယ်တွေ့ရသည်။

မိန်းကလေးသည် ချစ်သူ၏တုံးပြန်မှုကိုပြရာတွင် ‘ရှက်မိရက်ကို’ ဟုသုံးထားသည်။ ရိုးရိုးလေးနှင့် လုပဆန်းကျယ်သည့် စံပယ်ကိုဖွဲ့ရာမှာလည်း ‘ခုံးဆွတ်ချွေ’ ဟုသုံးထားသည်။ ပန်းကလေးသည် စပယ်ဉီးဖြစ်၍ ကြွေကြွေချွေလေး ဖြစ်နေကြောင်းပေါ်လွင်အောင် ဂရတိုက်ဖွဲ့ထားသည်။ စာဆိုသည် စပယ်ပန်းကို နိမိတ်ပုံပြုခြုံချစ်သူနှစ်ဉီး၏ခံစားမှုကို လုပစွာ ဖွဲ့ဆိုထားသည်။ စပယ် ပန်း၏အလှကို အပြောင်းအလဲနှင့် ရေးဖွဲ့ထားပါသည်။

^၁ ကြည့်အေး၊ ၂၀၀၈၊ ၁၉၆၆။

စာဆိုကြည်အေး ‘စပယ်မနာလိုတော့သည်’ ကဗျာကိုခြုံကြည့်လျှင် ကဗျာရည်ရွယ်ချက်မှာ ထူးထူးခြားခြားမရှိပေ။ သို့ရာတွင် ယောက်ဥား၊ မိန်းမချစ်သူတို့၏ သဘောများကို တစိမ့်စိမ့်တမြေမြေ တွေးမိလာအောင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ကဗျာခံစားမှူး ပိုင်းမှုလည်း ခံစားမှူဗွဲပြားနိုင်သည်။ သို့မှုလည်းစာဖတ်သူအနေဖြင့် ကဗျာ၏အလှတရား ကို ခံစားနိုင်မည်ဖြစ်ပါသည်။

ခြိုင့်သုံးသပ်ချက်

ကဗျာဆရာမကြည်အေးသည် စိတ်ကူး အလွန်ကောင်းမွန်သူ ဖြစ်သည်။ သူ၏စိတ်ကူး များသည် သာမဏ်အကြောင်းအရာကိုပင် ထူးခြားမှုရှိအောင် ထူးခြားသည့်အမြင်ဖြင့် တင်ပြလေ့ရှိသည်။ အချစ်သည် လူသားတိုင်းနှင့် မကင်းသည့်အကြောင်း၊ နယ်ပယ် ကျယ်ပြန့်သည့် အကြောင်းများကို ဖွဲ့ခိုရာတွင် သဘောတရားအမြင်ကို ရှုံးတန်း မတင် ပုဂ္ဂိုလ်ရေးရာ ကဗျာအဖြစ် ဖွဲ့နဲ့လေ့ရှိသည်။ သူ၏ကဗျာများသည် ပုဂ္ဂလိက ခံစားမှုမှတစ်ဆင့် ယော့ယဉ် ခံစားမှုရောက်အောင် စာဖတ်သူအား ခေါ်ဆောင်သွား လေ့ရှိသည်။ ကြည်အေး၏ ကဗျာများသည် စိတ်ကူး သိမ်မွေ့ ညင်သာသကဲ့သို့။ သူ စိတ်ကူးနောက်သို့။ စာဖတ်သူ လိုက်ပါရင်း အဖြေရှုံးကြရသည်။ စာဖတ်သူ၏ အတွေ့ အကြို အနာရင့်၊ အာရုံခံစားမှူး အနာရင့်ကို လိုက်ပြီး အမျိုးမျိုး ကွဲပြားနိုင်သည်။

ဤစာတမ်းတွင် ကြည်အေး၏ ကဗျာအများအပြားထဲမှ သဘောချင်းတူသည့် ကဗျာ(၃)ပုဒ်ကို လျော့လာတင်ပြထားပါသည်။ ထိုကဗျာများသည် ဇာတ်လမ်းကဗျာများ မဟုတ်ကြပေ။ လူ့သဘော၊ အချစ်သဘော၊ လောကသဘောကို ဇာတ်ဆောင်တစ်ဦး တစ်ယောက်က ပြောပြနေဟန်တင်ပြထားသည်။ မောင်(သို့မဟုတ်) မယ်လည်း ဖြစ် တတ်သည်။ မယ်(သို့မဟုတ်) မောင်လည်း ဖြစ်နိုင်သည်။ သို့သော် ‘မောင်’ ဆိုသော စကားကို အများဆုံး သုံးထားသည့်ကို တွေ့ရသည်။ ထို့ပြင် ပိုတောက်ပန်း၊ စပယ် ပန်းတို့လည်း ပါအောင်လည်း ပါဝင်ဖွဲ့စပ်လေ့ရှိသည်။ ပန်းကလေးများကို တစ်ခါ တစ်ရုံ လူကဲ့သို့တင်စားပြီး နိုမိတ်ပုံပြုကာ ရေးဖွဲ့ထားသည်ကိုလည်း တွေ့မြင်နိုင်သည်။

‘နှုတ်ဆက်သွားသူ’ ကဗျာတွင် ချစ်သူက ပြတ်သားရုံးစွဲလိုသည်။ သို့သော် မောင်ကမူ အလှကြည့်လိုစိတ်သာ ရှိနေသည်။ ထိုအခြေအနေတွင် နှုမ အလျင် သွားလိုက်သည့်အတွက် မောင့်မှာ နောက်ကျခဲ့ပြီဖြစ်ကြောင်း စကားလုံး အလှအပများ နှင့် တန်ဆာဆင် ရေးဖွဲ့ထားပါသည်။

‘အချည်းနှီးပိတောက်’ ကဗျာတွင် တစ်ဦးက တန်ဖိုးထားသည်ကို တစ်ဦးက တန်ဖိုး မထားခဲ့၍ ပြင်းထန်စွာခံစားခဲ့ရသည့် မိန်းမပျို့လေး၏ ခံစားချက်ကို ရေးဖွဲ့ ထားသည်။ ဤကဗျာတွင် ပိတောက်ပန်းကို ဗဟိုပြု၍ သိမ်သိမ်မွေ့မွေ့ ရေးဖွဲ့ထားသည်ကို တွေ့ရသည်။

‘စပယ်မနာလိုတော့သည်’ ကဗျာတွင်မူ စပယ်ပန်းကို မွေ့စေလိုသော်လည်း ဝန်တိန်မိပုံ၊ ချစ်သူရင်ခွင်တွင် ခိုဝင်မိပါက စပယ်ပင် မနာလိုဖြစ်နေမည်လားဟု တွေးတောနသည်မှာ သဘာဝလည်းကျသည်။ နှစ်သက်စရာလည်း ကောင်းသည်။

ကြည်အေး၏ကဗျာများသည် လောကသဘာဝ၊ လူ့သဘာဝကို မမျှော်လင့်သည့် ရှုထောင့်မှ မမျှော်လင့်သည့် တင်ပြဟန်နှင့် ရေးဖွဲ့ပြထားသည်မှာ နှစ်သက် ဖွယ်ဖြစ်သည်။ ကြည်အေးသည် သူ၏အတွေးများကို ပိုပိုပြင်ပြင် ရေးခြင်းထက် ကဗျာဆန်ဆန် သိမ်သိမ်မွေ့မွေ့ ရေးခြင်းဖြင့် စာဖတ်သူ ဆက်လက်တွေးတောနိုင်မည့် ကဗျာပရီယာယ်ကို သုံးလေ့ရှိသည်။ နောက်ဆုံးတွင် စာဆိုသည် မည်သို့ပင်ရေးဖွဲ့ တင်ပြထားစေကာမူ ကြည်အေး၏ ကဗျာစိတ်ကူးနှင့်အရေးအဖွဲ့ကို စာဖတ်သူတို့ နှစ်သက်ကြသည်သာ ဖြစ်ပါသည်။

နှီးနှံး

ကြည်အေးသည် အနုပညာရဏ်မြောက်သည့် ကဗျာများစွာရေးဖွဲ့ခဲ့သူဖြစ်သည်။ သူ၏ ကဗျာများသည် အများအားဖြင့် လောကကို ဟန်ဆောင်ဖုံးကွယ်မှုမရှိဘဲ၊ အရှိကို အရှိတိုင်း ရေးလေ့ရှိသည်။ လောကရှိလူသားတိုင်းသည် နီးစပ်ရာပေါ်တွင် တွယ်တာ တပ်မက်စိတ် ရှိကြသည်။ ထိုတွယ်တာ တပ်မက်စိတ်နှင့် ဆင်ခြင်မိသည့်အလျောက် သူ၏ကဗျာများတွင်လည်း လောကကို တပ်မက်တွယ်တာပုံတို့ကို နိမိတ်ပုံအမျိုးမျိုး ဖြင့် ဖွဲ့ဆိုလေ့ရှိသည်။ သူတင်ပြသည့် နိမိတ်ပုံအဖွဲ့များသည်လည်း အကြောင်းအရာ နှင့် ဆီလျော်လိုက်ဖက်၍ နှစ်သက်ဖွယ် ဖြစ်သည်။ စာဆို၏ စိတ်ကူးခံစားချက်အဖွဲ့ များကို သူ၏ကဗျာများမှတစ်ဆင့် စာဖတ်သူတို့အနေဖြင့် ရှုထောင့်အတွေထွေမှ ခံစားရှုမြင်နိုင်မည် ဖြစ်ပါသည်။

ကျမ်းကြီးဘာရိုး

ကြည်အေး။(၂၀၁၇)။ ကြည်အေး၏ကဗျာ/ကြည်အေး၏စာ။ ရန်ကုန်၊ ကံကော် ဝတ်ရည် စာပေ။

ကြည်အေး။(၂၀၀၈)။ ကြည်အေး၏ကဗျာများ။ ရန်ကုန်၊ စိတ်ကူးချို့ချို့ပုံနှင့်တိုက်။

ခင်သူဇာ၊ မ။ (၁၉၉၉)။ ကြည်အေး၏ စာစုံစာရင်း။ ရန်ကုန်တက္ကသိလ်စာကြည့်တိုက်နှင့် သုတေသန။

ခင်မင်၊ မောင်(ခန့်ဖြူ)။ ၂၀၁၃။ ဘာသာနှင့်စာပေ/စာပေနှင့်ဘာသာ။ ရန်ကုန်၊ ကံကော်ဝတ်ရည် စာပေ။

ထော်။ (၂၀၁၀)၊ ကဗျာလက်းထော်၏စာပေ/ငါးချုပ်။ ရန်ကုန်၊ ပန်းခွဲပြည်စာအုပ်တိုက်။

ဘုန်းနိုင်၊ (တက္ကသိလ်-၅)။ (၁၉၉၄)။ ခလိသီမ်းကလျာရွှေ့သုတည်း (ဒုတိယအကြိမ်)။ ရန်ကုန်၊ ရေတမာစာပေ။

ဘုန်းနိုင်၊ (တက္ကသိလ်-၆)။ (၂၀၁၂)။ လီရန်ဘဂ်ီစရာဝတီ။ ရန်ကုန်၊ ကံကော်ဝတ်ရည် စာပေ။

တာရာ၊ ဒဂုံနှင့်။ (၂၀၀၄)။ အလှေ့အေ့ (၂)။ ရန်ကုန်၊ ဆုစာအုပ်တိုက်။

ခွဲအောင်၊ ဦး။ (၂၀၀၃)။ ရသစာပေ၏ရသာ။ (ဒုတိယအကြိမ်)၊ ရန်ကုန်၊ ရာပြည့် စာအုပ်တိုက်။

ကြည်အေး၏ကဗျာများခုံနှင့်အရေးအဖွဲ့

မြန်မာနိုင်ငံပို့ဆောင်ရွက်မှုများအဖွဲ့
တစ်ဆယ့်ခုနှစ်ကြိမ်မြောက် သူတေသနဘဏာမှုများ
တင်သွင်းသည့်စာတမ်း

ဒေါသန်းသန်းဆွဲ

ကထိက

မြန်မာစာဉ်ဘန်

ဟသံဃတတက္ကသိုလ်

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ၊ (၂၇)ရက်

မာတိကာ

စဉ်
စာမျက်နှာ

အကြောင်းအရာ

စာတမ်းအကျဉ်း

နိဒါန်း

- | | | |
|----|---|---|
| ၁။ | ကြည်အေး၏ အထူးဖွံ့ဖြိုးအကျဉ်း | ၁ |
| ၂။ | ကဗျာသဘော | ၂ |
| ၃။ | ကြည်အေး၏ ကဗျာစိတ်ကူးနှင့်အရေးအဖွဲ့
၃၊ ၁။ နှုတ်ဆက်သွားသူ
၃၊ ၂။ အချည်းနှီးပိတောက် | ၅ |
| ၄။ | စပယ်မနာလိုကော်သည်
၅။ ခြုံငံသုံးသပ်ချက်
နိဂုံး | ၆ |

ကျမ်းကိုးစာရင်း